

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်စာရေးဆရာ - ဗြူးသူဝင်း
စာစဉ်(၈)



Chapter-1

နှစ်ရက် ကြာပြီးနောက် တောင်၏ နောက်ဘက်ရှိ ဆေးဥယျာဉ် တစ်ခုတွင် အစိမ်းရောင် ဝတ်စုံနှင့် မိန်းမငယ်လေး တစ်ယောက်မှာ ပေါင်းပင်များကို ရှင်းနေခဲ့သည်။ ။

သူမ၏ မျက်နှာတွင် အညစ်အကြေး အစွန်းအထင်းများ ထင်ကျန်နေပြီး သူမ၏ ဆံပင်များမှာ လည်း ဖရိုဖရဲ ဖြစ်နေ၏။ သူမ၏ နဖူးပြင်မှ လည်း ချွေးများ စီးကျနေပြီး အဝတ်အစားများ ကလည်း စုတ်ပြုနေကြသည်။ သူမမှာ အလွန်သနားစရာ ကောင်းနေ၏။

သို့ရာတွင် ထိုမိန်းမငယ်လေးမှာ ခေါင်းမာသော အမူအရာရှိနေပြီး အံ့ကြိတ် ထားခဲ့သည်။ ။

ထိုမိန်းမငယ်လေးမှာ ကျန်းဟန်နှင့်အတူ ဤနေရာသို့ လာခဲ့သော လျူအာပင် ဖြစ်သည်။ ။ သူမက ဆေးဥယျာဉ်ထဲတွင် အချိန် နှစ်ရက်ကြာအောင် အလုပ်များကို မနားမနေ လုပ်ကိုင်ခဲ့ရ၏။

နူးညံ့သိမ်မွေ့သော လျူအာ နေရာတွင် မောပန်း၍ မျက်တွင်းကျနေသော လျူအာ ပြောင်းလဲ ဖြစ်ပေါ် သွားခဲ့သည်။ ။

ပေါင်းပင်များကို ရှင်းလင်းရသည် မှာ သိုင်းပညာရှင်များ အတွက် ပင်ပန်းသော အလုပ် မဟုတ်ပေ။ ရက်ပေါင်း များ စွာကြာအောင် မအိပ်မနေ လုပ်ဆောင်လျှင်ပင် ထိုသို့ ပင်ပန်းနေရန် မဖြစ်နိုင်ပေ။

သို့ရာတွင် ဆေးဥယျာဉ်ထဲတွင် မြက်ရှင်းခြင်းမှာ သက်သာသော အလုပ် မဟုတ်ပေ။ ပေါင်းပင်များမှာ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များကို စုပ်ယူ စားသုံးရသောကြောင့် အမြစ်များ နက်ရှိုင်းစွာ ကုပ်တွယ်နေခဲ့၍ ဖြစ်၏။

ထိုအမြစ်များကို ဖယ်ရှားရန် ကိုယ်တွင်း စွမ်းအင်များကို အသုံးပြုရန် လိုအပ်သည် ။

ထို့ကြောင့် ပေါင်းရှင်းခြင်းမှာ ခက်ခဲသော အလုပ် ဖြစ်၏။

အကယ်ဒမီတွင် ဤ အလုပ်ကို လုပ်ဆောင်ချင်သူ မရှိပေ။ သို့ဖြစ်၍ အကယ်ဒမီသို့ စတင် ဝင်ရောက်လာသော ကျောင်းသားသစ်များမှာ ဤသို့သော အလုပ်များကို လုပ်ဆောင် ရလေ့ရှိသည် ။

အမှန်တကယ်တွင် ထိုသို့ ပျင်းရိစရာ ကောင်းသော အလုပ်များမှာ ပုံမှန် ဖြစ်ပေသည် ။ တော်ဝင်မျိုးနွယ်များမှာ တံစိုးလက်ဆောင် အနည်းငယ် ပေးလိုက်လျှင် သူတို့ အတွက် ဤ အလုပ်များကို လုပ်ဆောင်ရန် မလိုတော့ပေ။

ကျန်းဟန်က လျူအာကို အလုပ်မှ ရှောင်ပြေးသည် ဟူသော အကြောင်းပြချက် သုံး၍ အခြားသူများ နှင့် ယှဉ်လျှင် ပို၍ ပြင်းထန်သော အလုပ်ကို လုပ်ဆောင်စေခဲ့ခြင်း ဖြစ်၏။

လျူအာက နှစ်ရက်အတွင်း လုံးဝ အနားမယူဘဲ လုပ်ဆောင်ခဲ့သော်လည်း သူမ၏ အလုပ် တစ်ဝက်ထက် လျော့နည်း၍ သာ ပြီးဆုံးခဲ့သည် ။

ဤနှစ်ရက်အတွင်း သူမ၏ ကိုယ်တွင်း စွမ်းအင်များကို မရပ်မနား အသုံးပြုခဲ့ရ၍ ခံနိုင်ရည် ကုန်ဆုံးသွားခဲ့သည် ။ ထို့ကြောင့် သူမမှာ မောပန်း နေခဲ့ခြင်း ဖြစ်၏။

လူငယ် နှစ်ယောက်မှာ ဆေးဥယျာဉ်ကို အထက်စီးမှ မြင်ရသော ဂေဟာသေးလေး တစ်ခုအတွင်းတွင် လက်ဖက်ရည် သောက်ရင်း စကားပြောနေကြ၏။ သူတို့ ကို ကြည့်လျှင် အလွန် ကျေနပ်နေပုံ ရသည်။

"ဂိုဏ်းတူ အစ်ကိုကြီး လင်... ညီလေးက ဒီလို ချစ်စရာကောင်းတဲ့ အလှပဂေးလေးကို ဆက်ပြီး နှိပ်စက် မထားနိုင်တော့ဘူးဗျာ..." ကျန်းဟန်က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချခဲ့၏။ သို့ရာတွင် ထိုသို့သော အမူအရာမှာ သူ၏ မျက်နှာပေါ်တွင် မရှိပေ။

သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ လင်ထန်းချန် ဖြစ်ပြီး လျှူအာကို ဒုက္ခပေးရန် ကြံရွယ်သူလည်း ဖြစ်သည်။

ဒန်ဂူ အကယ်ဒမီတွင် မိုးကောင်းကင် အဆင့် ကျောင်းသား အနည်းငယ်သာ ရှိ၍ သူတို့ ၏ အဆင့်အတန်းမှာ အလွန်မြင့်မား၏။ ယေဘုယျအားဖြင့် အကယ်ဒမီက သူတို့ အတွက် လုပ်ငန်းများကို စီမံပေးခြင်း မရှိပေ။ သူတို့ က လုံ့လဝီရိယ ရှိစွာ ကျင့်ကြံရန်သာ လိုအပ်ပေ၏။

အသေးအဖွဲ့ကိစ္စ အားလုံးမှာ မြေကမ္ဘာအဆင့် ကျောင်းသားများ ၏ လက်ဝယ်တွင် ရှိပေသည်။

ဇောင်ချူးရန်မှာ ကျမ်းစာဆောင်ကို စောင့်ကြပ်ရန် အထွေထွေရေးရာ ဌာနမှ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဌာန၏ အဆင့်အတန်းမှာ အလွန်မြင့်မား၏။ လူအများကို နှိပ်စက်ရန် ဌာန၌ နည်းလမ်းများ စွာ ရှိပေ၏။

ယီယွမ် မသိသည် မှာ အထွေထွေရေးရာ ဌာန၏ ခေါင်းဆောင်ကျောင်းသားမှာ လင်ထန်းချန် ဖြစ်ကြောင်းပင်။

သူ့ကိုယ်သူသာ အဆင့်မြင့်မားရန် လုပ်ဆောင်သော ဆရာတစ်ယောက်မှ လွဲ၍ လင်ထန်းချန်၏ အဆင့်အတန်းမှာ ဌာနတွင် အမြင့်မားဆုံး ဖြစ်သည်။ ။

ပုံရိပ်ယောင် မျှော်စင်တွင် ယီယွမ်၏ အရှက်ခွဲခြင်းကို ခံခဲ့ရ၍ လျူယူ ရှီ၏ မြောက်ထိုး ပင့်ကော် လုပ်ဆောင်ပေးမှုကြောင့် လင်ထန်းချန် ယီယွမ်ကို အရှက်ရစေရန် စတင် လုပ်ဆောင်ခဲ့၏။

ယီယွမ်က အကယ်ဒမီတွင် မွန်းတည့်နေလို ဖြစ်နေသည့်အတွက် သူက ယီယွမ်ကို ပြဿနာ မရှာရဲပေ။ သို့သော် လျူအာကို ဒုက္ခပေးရန်မှာ သူ့အတွက် အခက်အခဲ မရှိပေ။

လွန်ခဲ့သော နှစ်ရက်က ယီယွမ်မှာ တံခါးပိတ် လေ့ကျင့်နေကြောင်း သူ ကြားခဲ့၍ လျူအာကို ဒုက္ခပေးရန် အကြောင်းရှာခဲ့ပြီး ကျန်းဟန်ကို စေလွှတ်လိုက်ခြင်း ဖြစ်၏။ ထို့နောက် သူမကို ဆေးဥယျာဉ်ထဲတွင် မြက်ရှင်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ။

လင်ထန်းချန်က လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း စုပ်သောက်လိုက်ပြီး ပြောဆိုလိုက်၏။

"ငါမသိရင်တော့ မင်းက ဘုရားလောင်းလို ဟန်ဆောင်လို့ ရမယ်...ငါက မင်းကို ဒီဆေးဥယျာဉ်ထဲက အလုပ်တွေကို တာဝန်ပေးထားတဲ့ အတောအတွင်း မင်းက မိန်းကလေး ဘယ်လောက် များများကို ဒုက္ခပေးပြီးခဲ့ပြီ ဆိုတာ ဘုရားမှ ပဲ သိလိမ့်မယ်... မင်းက ဒီလို မိန်းကလေးမျိုးကို သနားတယ်လား..."

ထိုစကားကို ကြားသော် ကျန်းဟန်က ရယ်မောလိုက်သည်။ ။ "ဒါက ဂိုဏ်းတူအစ်ကိုကြီး လင်ရဲ့ ဂရုစိုက်တဲ့ ကျေးဇူးတွေကြောင့်ပါ... ဂိုဏ်းတူ အစ်ကိုကြီးကသာ ကျွန်တော့်ကို လာမရှာခဲ့ဘူး ဆိုရင် ဒီလိုစကားမျိုး

ကို ကျွန်တော် ပြောနိုင်မှာ မဟုတ်ပါဘူး..."

လင်ထန်းချန်က သဘောတူစွာ ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။ "အနည်းဆုံးတော့ မင်းက သဘောပေါက် လွယ်တဲ့ ကောင်ပဲလေ... ဒီအတွက် ငါ အရမ်း ကျေနပ်တယ်... ဒီမြာကလေးကို မင်းကြိုက်သလို လုပ်နိုင်တယ်... ငါ့မျက်နှာကို ထောက်ထားနေစရာ မလိုဘူး..."

ကျန်းဟန်က ထိုစကားကို ကြားသော် သူ၏ မျက်လုံးထဲတွင် ကောက်ကျစ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး မေးမြန်းလိုက်၏။

"တကယ်လား..."

"ဟုတ်တယ်... ယီယွမ်က လေ့ကျင့်နေတာကနေ ထွက်လာရင် သူ့ရဲ့ အစေခံ ဖြစ်ပျက်ခဲ့တာကို ကြည့်ပြီး ဘယ်လို ဖြစ်နေမလဲဆိုတာ ငါတကယ် သိချင်လိုက်တာ..." ယီယွမ်ဆိုသော နာမည်ကို ပြောသည့် အချိန်တွင် လင်ထန်းချန်၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက် နေခဲ့သည်။

ထိုနေ့က ပုံရိပ်ယောင် မျှော်စင်တွင် ယီယွမ်က သူ့အား လုံးဝ အရှက်ရစေခဲ့၏။

ထို့ပြင် ကျောင်းသား အများ အပြားက ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည်များကို သတင်းလွှင့်ခဲ့ပြီး ဖြစ်၍ မြေကမ္ဘာအဆင့် ကျောင်းသားများ တွင် သူ၏ အဆင့်အတန်းမှာ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူက ထိုမျှ ဆိုးရွားစွာဖြင့် လက်စားချေခဲ့ခြင်း ဖြစ်သည်။

ကျန်းဟန်က ပျော်မြူးသွားခဲ့၏။ "ဒီလိုဆိုရင် ကျွန်တော်က နောက်မဆုတ်တော့ ဘူးနော်... ဂိုဏ်းတူအစ်ကိုကြီး လင်က ညီငယ်လေးကို လ

က်ဆောင်ကြီးကြီး ပေးလိုက်တာပဲ... ဒီမိန်းကလေးက ငယ်သေးပေမဲ့ ရုပ်ရည်ကတော့ မခေဘူး... ဒါပေမဲ့ ယီယွမ်က လေ့ကျင့်နေရာကနေ ထွက်လာရင် ကျွန်တော့်ကို လာရှာမှာ စိုးရိမ်ရတယ်..."

လင်ထန်းချန်က ကျန်းဟန်ကို အသာကြည့်၍ အေးစက်စက် ပြုံးလိုက်သည်။ ။ "ယီယွမ်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သူက အဆင့် (၄) ချီစွမ်းအင် အဆင့်သာ ရှိသေးတာလေ... မင်းက အဆင့် (၉) ချီစွမ်းအင် အဆင့်ပဲ... မင်း သူ့ကို ကြောက်နေတာလား... သူက မင်းကို ရင်ဆိုင်ရဲရင် သူ့ကို လာခွင့်ပေးလိုက်ပါ... အဲဒီအချိန်ကျရင် သူ့ကို အသေရိုက်သတ် ပေးလိုက်... ဒါက မင်းက ငါ့ကို ကူညီပေးလိုက်တာပဲ... သူက အဆင့်မြင့်လာတဲ့ အချိန်ကျရင် မင်းက ဘွဲ့ရသွားပြီလေ... ဘာကြောက်စရာ လိုတော့လို့ လဲ..."

ကျန်းဟန်က ထိုစကားကို ကြားသော် မြောက်ပင့် ပြောဆိုလိုက်၏။ "ဟား ဟား... ဒါတွေ အကုန်လုံးက ဂိုဏ်းတူ အစ်ကိုကြီး လင်ရဲ့ အမြော်အမြင် ကြီးမားမှုကြောင့်ပါ... အစ်ကိုကြီးကပဲ အရာအားလုံးကို ဆုံးဖြတ်ချက် ချတာလေ... ကျွန်တော်က ယီယွမ် ဒေါသထွက်ပြီး မခံမရပ်နိုင်အောင် ဖြစ်နေမှာ ကို အခု မြင်ချင်လိုက်တာ..."

စကားအဆုံးတွင် လင်ထန်းချန်နှင့် ကျန်းဟန်က အကြည့်ချင်း ဖလှယ်ခဲ့ကြပြီး ပြိုင်တူ ရယ်မော လိုက်ကြသည်။ ။

လင်ထန်းချန်က ပုံရိပ်ယောင် မျှော်စင်တွင် ယီယွမ်၏ လှုပ်ရှားမှုကို သတိမထားမိပေ။ ယီယွမ်က စိတ်ကြီးဝင်စွာဖြင့် မြေကမ္ဘာအဆင့် စမ်းသပ် စစ်ဆေးမှုကို စိန်ခေါ်လိုက်ပြီး ချက်ချင်း သေဆုံး သွားသည် ဟုသာ ထင်ခဲ့ခြင်း ဖြစ်၏။

ယီယွမ်က မကြာသေးခင်မှ အနက်ရောင်အဆင့် စမ်းသပ်စစ်ဆေးခြေ

င်းကို အောင်မြင်ခဲ့သည် ဖြစ်၍ သူ့အမြင်အရ ယီယွမ်က အများ ဆုံး အဆင့်(၈) ချီစွမ်းအင် အဆင့်သာ ရှိပေမည်။

ကျန်းဟန်က အသက်ပိုကြီးပြီး အဆင့်(၉) ချီစွမ်းအင်အဆင့်သို့ ရောက်ရှိနေသည် မှာ ကြာပြီဖြစ်၍ တိုက်ပွဲတွင် အဆင့်မြင့်သူကို တိုက်ခိုက်နိုင်စွမ်းလည်း ရှိပေသည် ။ ထို့ကြောင့် သူက ယီယွမ်ကို ရှုံးနိမ့်ရန် အကြောင်း မရှိပေ။

ယီယွမ်၏ လေ့ကျင့်မှု လေးရက်အတွင်း...

ယီယွမ်၏ ဒုတိယအတွင်းမှ ကိုယ်တွင်း စွမ်းအင်များမှာ အဆင့်(၆) ချီစွမ်းအင်အဆင့် အပေါက်ဝသို့ ရောက်သည် အထိ သိပ်သည်း လာခဲ့သည် ။

လွန်ခဲ့သော သုံးရက်က ယီယွမ်မှာ အဆင့်(၅)ချီစွမ်းအင် အဆင့်သို့ တက်ရောက် ထားခဲ့သည် ။ သူ၏ ကျင့်စဉ်အဆင့်ကို အနည်းငယ် အခြေခိုင်အောင် ပြုလုပ်ပြီးနောက် အဆင့်(၆) ချီစွမ်းအင်အဆင့်သို့ တက်ရောက်ရန် ယီယွမ်က အဆင့်အမြင့်ဆုံး အဆင့် ချီစွမ်းအင်ဆေးလုံး များကို ဆက်လက် မှီဝဲလိုက်၏။

သူ့အတွက် အဆင့်(၅) ချီစွမ်းအင် အဆင့်နှင့် အဆင့်(၆) ချီစွမ်းအင် အဆင့်မှာ များစွာ ကွာခြားခြင်း မရှိပေ။ ကွာခြားသည် မှာ အဆင့်အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံး များကို မည်မျှ သုံးစွဲရမည်နည်း ဆိုခြင်းပင် ဖြစ်သည် ။

ယီယွမ်က အဆင့်အမြင့်ဆုံး အဆင့် ချီစွမ်းအင် ဆေးလုံးများကို မရပ်မနား သုံးစွဲနေပြီး ယန်ကိုးမျိုး ဝိညာဉ်ဘရစ်စတယ် သိုင်းပညာရပ်ကို အသုံးပြု၍ ကိုယ်တွင်းစွမ်းအင် များကို ထပ်ခါထပ်ခါ ဖိနှိပ်နေခဲ့၏။

နောက်ဆုံးတွင် အဆင့် အမြင့်ဆုံးအဆင့် ချီစွမ်းအင်ဆေးလုံး ရာပေါင်းများစွာ အသုံးပြုပြီးနောက် ယီယွမ်က အဆင့်(၆)ချီစွမ်းအင် အဆင့်သို့ တစ်ခါတည်း တက်ရောက် သွားခဲ့သည် ။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အဆင့်နှစ်ဆင့်ကို တစ်ဆက်တည်း တက်ရောက်ခဲ့မှုကြောင့် ခွန်အားများ ပေါက်ထွက်တော့မတတ် ခံစားနေရသည် ။ သူ၏ ခွန်အားကို အသုံးမပြုပါက အဆင်ပြေတော့မည် မဟုတ်ပေ။

ယီယွမ်က သူ၏ ကိုယ်တွင်း စွမ်းအင်များကို လှည့်ပတ်လိုက်ပြီးနောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည် ။ လေ့ကျင့်ရေးအခန်း၏ လေထုမှာ သူ၏ လက်ဝါးရိုက်ချက်ကြောင့် တဖိုးတဖိုး အသံမြည်နေခဲ့၏။

ဘုန်း...

ကြီးမားသော အပေါက်တစ်ခုက လေ့ကျင့်ရေး အခန်း၏ နံရံပေါ်တွင် အတွင်းသို့ ခွက်ဝင်သွားခဲ့သည် ။

ထိုအပေါက်ကြီးမှာ သူက ပထမဆုံး အကြိမ် ရေလွှာ လက်ဖဝါးပညာရပ်ကို အသုံးပြုစဉ်ကထက် ပို၍ ကြီးမားပေသည် ။ ထိုတိုက်ခိုက်မှုက အဆင့်တစ်ခု ပြောင်းလဲသွားခြင်း ဖြစ်၏။

လေ့ကျင့်ရေး အခန်းများ ၏ နံရံများမှာ အထူးပြုလုပ် ထား၏။ ထိုနံရံများမှာ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ် ထိပ်ဆုံးအဆင့် သိုင်းပညာရှင် တစ်ယောက်၏ အင်အားပြည့် တိုက်ခိုက်ခြင်းကို ကောင်းစွာ ခုခံနိုင်

စွမ်း ရှိသည်။ ။

နံရံပေါ်တွင် ထိုမျှကြီးမားသော အပေါက်ကို ဖြစ်သွားစေသည့် ယီယုမိ၏ တိုက်ခိုက်မှုစွမ်းအင် ကြောက်စရာ ကောင်းပုံကို အထင်သား မြင်တွေ့နိုင်၏။

"ဝိုး... ငါအခု ပုံရိပ်ယောင် မျှော်စင်ကို ပြန်ဝင်ရင် အဋ္ဌမအလွှာကို သုံးပြီး အနက်ရောင် ဝတ်စုံဝတ် သိုင်းပညာရှင် သုံးဦးကို သတ်နိုင်ပြီ... ဟီးဟီး... ငါ အဆင့်(၇) ချီစွမ်းအင် အဆင့်ကို ရောက်ပြီဆိုရင် ပုံရိပ်ယောင် မျှော်စင်ကို နောက်တစ်ခေါက် သွားပြီး စမ်းသပ်ရမယ်..." နံရံပေါ်မှ အပေါက်ကြီးကို ကြည့်၍ ယီယုမိက စိတ်ထဲမှ တွေးတော နေခဲ့ပေသည်။ ။

"လေးရက် ငါးရက်လောက် ရှိသွားပြီ ထင်တယ်... အပြင်မှာ ဘာတွေ ဖြစ်နေပြီလဲ... ငါ မထွက်လာဘူး ဆိုရင် လျူအာက စိုးရိမ်နေတော့မှာပဲ... အပြင်ထွက်ရမယ့် အချိန်ပဲ..."
